

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဘုရားကြီးတော်၏ နံရံတစ်ခုတွင် နေရာတစ်နေရာ၌ နေရာတစ်နေရာ၌

နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌

နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌

နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌ နေရာတစ်နေရာ၌

၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

ရွှေဘူဆွေ - ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ - ဝိသုဒ္ဓိသုတ္တံ ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ - ဝိသုဒ္ဓိသုတ္တံ ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ

ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ - ဝိသုဒ္ဓိသုတ္တံ ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ - ဝိသုဒ္ဓိသုတ္တံ ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ

ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ - ဝိသုဒ္ဓိသုတ္တံ ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ - ဝိသုဒ္ဓိသုတ္တံ ဘဝသုမ္မာနွေ ဗုဒ္ဓဘိက္ခုနီ

မာရ် - မိမိကွသွေသွေသွေသွေ - မာရ်ကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ

မာရ်ကွသွေသွေသွေသွေ - မာရ်ကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ

မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ - မိမိကွသွေသွေသွေသွေ

~~Handwritten text, likely a list or record, partially obscured by a horizontal line.~~

~~Handwritten text, likely a list or record, partially obscured by a horizontal line.~~

~~Handwritten text, likely a list or record, partially obscured by a horizontal line.~~

[illegible]

၁။ နေရာတော်၌ နေထိုင်ရာ၌ နေရာတော်၌ နေထိုင်ရာ၌ နေရာတော်၌ နေထိုင်ရာ၌
 ၂။ နေရာတော်၌ နေထိုင်ရာ၌ နေရာတော်၌ နေထိုင်ရာ၌ နေရာတော်၌ နေထိုင်ရာ၌
 ၃။ နေရာတော်၌ နေထိုင်ရာ၌ နေရာတော်၌ နေထိုင်ရာ၌ နေရာတော်၌ နေထိုင်ရာ၌

50

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

၁၈၈၈ ခု၊ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈ နာရီ၊
မန္တလေးမြို့၊ ဝန်ထမ်းတိုက်၊

အောက်ပါအတိုင်း ဝန်ထမ်းတိုက်
သို့ ရောက်ရှိပြီး

၁၈၈၈ ခု၊ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈ နာရီ၊
မန္တလေးမြို့၊ ဝန်ထမ်းတိုက်၊

1. 諸君、此乃我之私書、請勿外洩、
2. 此乃我之私書、請勿外洩、

3. 此乃我之私書、請勿外洩、

4. 此乃我之私書、請勿外洩、

2024년 1월 1일 수요일
2024년 1월 2일 목요일
2024년 1월 3일 금요일
2024년 1월 4일 토요일
2024년 1월 5일 일요일

2024년 1월 6일 월요일
2024년 1월 7일 화요일
2024년 1월 8일 수요일
2024년 1월 9일 목요일
2024년 1월 10일 금요일

2024년 1월 11일 토요일
2024년 1월 12일 일요일
2024년 1월 13일 월요일
2024년 1월 14일 화요일
2024년 1월 15일 수요일

42

မိမိတို့အား နေရာပေးရန် နေရာပေးရန် နေရာပေးရန် နေရာပေးရန် နေရာပေးရန်

မိမိတို့အား နေရာပေးရန် နေရာပေးရန် နေရာပေးရန် နေရာပေးရန် နေရာပေးရန်

မိမိတို့အား နေရာပေးရန် နေရာပေးရန် နေရာပေးရန် နေရာပေးရန် နေရာပေးရန်

၁၆
၁၇၃၂ - ၁၈၁၂ ခုနှစ်တွင် ဘုရားရှိခိုးတော်ကြီးကို ရေးသားခဲ့သည်။
၁၇၃၃ - ၁၈၁၃ ခုနှစ်တွင် ဘုရားရှိခိုးတော်ကြီးကို ရေးသားခဲ့သည်။

၁၇၃၄ - ၁၈၁၄ ခုနှစ်တွင် ဘုရားရှိခိုးတော်ကြီးကို ရေးသားခဲ့သည်။
၁၇၃၅ - ၁၈၁၅ ခုနှစ်တွင် ဘုရားရှိခိုးတော်ကြီးကို ရေးသားခဲ့သည်။

၁၇၃၆ - ၁၈၁၆ ခုနှစ်တွင် ဘုရားရှိခိုးတော်ကြီးကို ရေးသားခဲ့သည်။
၁၇၃၇ - ၁၈၁၇ ခုနှစ်တွင် ဘုရားရှိခိုးတော်ကြီးကို ရေးသားခဲ့သည်။

20

၁၈၇၃ ခု ဇူလိုင်လ ၁ ရက်နေ့

၁၈၇၃ ခု ဇူလိုင်လ ၁ ရက်နေ့

၁၈၇၃ ခု ဇူလိုင်လ ၁ ရက်နေ့

၁၈၇၃ ခု ဇူလိုင်လ ၁ ရက်နေ့

၁၈၇၃ ခု ဇူလိုင်လ ၁ ရက်နေ့

၁၈၇၃ ခု ဇူလိုင်လ ၁ ရက်နေ့

[illegible]

ဒီတိုင်း အသံအသွယ် - အသံအသွယ် အသံအသွယ် - အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ်

အသံအသွယ် - အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ်

အသံအသွယ် - အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ် အသံအသွယ်

၇၀

ဒီတိုက်ကဲ့သို့တောင့်တင်းသော အားကိုးမှုကို ခံနိုင်ရည်ရှိသူများသည်
အားကိုးမှုကို ခံနိုင်ရည်ရှိသူများသည် အားကိုးမှုကို ခံနိုင်ရည်ရှိသူများသည်
အားကိုးမှုကို ခံနိုင်ရည်ရှိသူများသည် အားကိုးမှုကို ခံနိုင်ရည်ရှိသူများသည်

သို့မည့် - ဟူ၍ ဟို၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ -

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ -

ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ -

၁၃၄၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရားရှင်တို့၏ နာမည်ကို ခေါ်ဝေါ်ရာတွင်
အသံသယရှိသော အရာများကို ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို
ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို
ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို
ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို ခေါ်ဝေါ်ရာတွင် အသံသယရှိသော အရာများကို

[illegible][illegible]

၈၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ - အင်္ဂါနေ့ - မိုးရွာသွန်းသည်။

၇၄
 ၇၅
 ၇၆
 ၇၇
 ၇၈
 ၇၉
 ၈၀
 ၈၁
 ၈၂
 ၈၃
 ၈၄
 ၈၅
 ၈၆
 ၈၇
 ၈၈
 ၈၉
 ၉၀
 ၉၁
 ၉၂
 ၉၃
 ၉၄
 ၉၅
 ၉၆
 ၉၇
 ၉၈
 ၉၉
 ၁၀၀

၇၁

၁၁-၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၁-၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၁-၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

22

Handwritten Burmese script on aged paper.

॥ श्रीगणेशाय नमः ॥

१०७ ८५ १२४७ ३७ ४३३ ५१+९ ०१- ५७५ ६१ ७२५ ८३ ९४ १०५ ११६

[illegible]

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉၁၀၁၀၂၁၀၃၁၀၄၁၀၅၁၀၆၁၀၇၁၀၈၁၀၉၁၁၀၁၁၁၁၁၂၁၁၃၁၁၄၁၁၅၁၁၆၁၁၇၁၁၈၁၁၉၁၂၀၁၂၁၂၂၁၂၃၁၂၄၁၂၅၁၂၆၁၂၇၁၂၈၁၂၉၁၃၀၁၃၁၃၂၁၃၃၁၃၄၁၃၅၁၃၆၁၃၇၁၃၈၁၃၉၁၄၀၁၄၁၄၂၁၄၃၁၄၄၁၄၅၁၄၆၁၄၇၁၄၈၁၄၉၁၅၀၁၅၁၅၂၁၅၃၁၅၄၁၅၅၁၅၆၁၅၇၁၅၈၁၅၉၁၆၀၁၆၁၆၂၁၆၃၁၆၄၁၆၅၁၆၆၁၆၇၁၆၈၁၆၉၁၇၀၁၇၁၇၂၁၇၃၁၇၄၁၇၅၁၇၆၁၇၇၁၇၈၁၇၉၁၈၀၁၈၁၈၂၁၈၃၁၈၄၁၈၅၁၈၆၁၈၇၁၈၈၁၈၉၁၉၀၁၉၁၉၂၁၉၃၁၉၄၁၉၅၁၉၆၁၉၇၁၉၈၁၉၉၂၀၀

၂၀၁၂၀၂၀၃၂၀၄၂၀၅၂၀၆၂၀၇၂၀၈၂၀၉၂၁၀၂၁၁၂၁၂၂၁၂၃၂၁၄၂၁၅၂၁၆၂၁၇၂၁၈၂၁၉၂၂၀၂၂၁၂၂၂၂၃၂၂၄၂၂၅၂၂၆၂၂၇၂၂၈၂၂၉၂၃၀၂၃၁၂၃၂၂၃၃၂၃၄၂၃၅၂၃၆၂၃၇၂၃၈၂၃၉၂၄၀၂၄၁၂၄၂၂၄၃၂၄၄၂၄၅၂၄၆၂၄၇၂၄၈၂၄၉၂၅၀၂၅၁၂၅၂၂၅၃၂၅၄၂၅၅၂၅၆၂၅၇၂၅၈၂၅၉၂၆၀၂၆၁၂၆၂၂၆၃၂၆၄၂၆၅၂၆၆၂၆၇၂၆၈၂၆၉၂၇၀၂၇၁၂၇၂၂၇၃၂၇၄၂၇၅၂၇၆၂၇၇၂၇၈၂၇၉၂၈၀၂၈၁၂၈၂၂၈၃၂၈၄၂၈၅၂၈၆၂၈၇၂၈၈၂၈၉၂၉၀၂၉၁၂၉၂၂၉၃၂၉၄၂၉၅၂၉၆၂၉၇၂၉၈၂၉၉၃၀၀

၃၀၀၃၀၁၃၀၂၃၀၃၃၀၄၃၀၅၃၀၆၃၀၇၃၀၈၃၀၉၃၁၀၃၁၁၃၁၂၃၁၃၃၁၄၃၁၅၃၁၆၃၁၇၃၁၈၃၁၉၃၂၀၃၂၁၃၂၂၃၂၃၃၂၄၃၂၅၃၂၆၃၂၇၃၂၈၃၂၉၃၃၀၃၃၁၃၃၂၃၃၃၃၃၄၃၃၅၃၃၆၃၃၇၃၃၈၃၃၉၃၄၀၃၄၁၃၄၂၃၄၃၃၄၄၃၄၅၃၄၆၃၄၇၃၄၈၃၄၉၃၅၀၃၅၁၃၅၂၃၅၃၃၅၄၃၅၅၃၅၆၃၅၇၃၅၈၃၅၉၃၆၀၃၆၁၃၆၂၃၆၃၃၆၄၃၆၅၃၆၆၃၆၇၃၆၈၃၆၉၃၇၀၃၇၁၃၇၂၃၇၃၃၇၄၃၇၅၃၇၆၃၇၇၃၇၈၃၇၉၃၈၀၃၈၁၃၈၂၃၈၃၃၈၄၃၈၅၃၈၆၃၈၇၃၈၈၃၈၉၃၉၀၃၉၁၃၉၂၃၉၃၃၉၄၃၉၅၃၉၆၃၉၇၃၉၈၃၉၉၄၀၀

20

Handwritten text in Burmese script, likely a continuation of the text from the previous page. The script is written in a cursive style on aged paper.

॥ ॐ नमो भगवते वासुदेवाय ॥

১৯৪৭ খ্রিঃ ১২/১২/৪৭

[illegible]

မုဒ္ဒရာသွယ်စာအုပ်တို့ကို ရွေးချယ်ရာတွင် မူလအကျဉ်းချုပ်နှင့် မူလအကျဉ်းချုပ်
မူလအကျဉ်းချုပ်နှင့် မူလအကျဉ်းချုပ် မူလအကျဉ်းချုပ် မူလအကျဉ်းချုပ်
မူလအကျဉ်းချုပ်နှင့် မူလအကျဉ်းချုပ် မူလအကျဉ်းချုပ် မူလအကျဉ်းချုပ်

20

အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ -
အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ -
အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ -
အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ - အသံသယရှိသောအခါ၌ -

22

၁၇၁၇ ၁၇၁၈ ခုနှစ် နတ်လပြည့်ကျော် ၁၂ ရက်နေ့ နတ်လပြည့်ကျော် ၁၂ ရက်နေ့ - ၁၇၁၈ ခုနှစ် နတ်လပြည့်ကျော် ၁၂ ရက်နေ့

၁၇၁၈ ခုနှစ် နတ်လပြည့်ကျော် ၁၂ ရက်နေ့ - ၁၇၁၉ ခုနှစ် နတ်လပြည့်ကျော် ၁၂ ရက်နေ့

23

၁၇၁၉ ခုနှစ် နတ်လပြည့်ကျော် ၁၂ ရက်နေ့ - ၁၇၂၀ ခုနှစ် နတ်လပြည့်ကျော် ၁၂ ရက်နေ့

26

သန့်ရှင်းစင်စင်အောင် ဆေးသန့်ဆေးသန့်
ဆေးသန့်ဆေးသန့်

သန့်ရှင်းစင်စင်အောင် ဆေးသန့်ဆေးသန့်
ဆေးသန့်ဆေးသန့်

27

သန့်ရှင်းစင်စင်အောင် ဆေးသန့်ဆေးသန့်
ဆေးသန့်ဆေးသန့်

သန့်ရှင်းစင်စင်အောင် ဆေးသန့်ဆေးသန့်
ဆေးသန့်ဆေးသန့်

သန့်ရှင်းစင်စင်အောင် ဆေးသန့်ဆေးသန့်
ဆေးသန့်ဆေးသန့်

သန့်ရှင်းစင်စင်အောင် ဆေးသန့်ဆေးသန့်
ဆေးသန့်ဆေးသန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲတွင်
တရားရုံးသို့ တရားစွဲချက်တင်ပြရန် တရားရုံးသို့
တရားစွဲချက်တင်ပြရန် တရားရုံးသို့ တရားစွဲချက်တင်ပြရန်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲတွင်
တရားရုံးသို့ တရားစွဲချက်တင်ပြရန် တရားရုံးသို့
တရားစွဲချက်တင်ပြရန် တရားရုံးသို့ တရားစွဲချက်တင်ပြရန်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲတွင်
တရားရုံးသို့ တရားစွဲချက်တင်ပြရန် တရားရုံးသို့
တရားစွဲချက်တင်ပြရန် တရားရုံးသို့ တရားစွဲချက်တင်ပြရန်

ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ
ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ

ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ
ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ

ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ
ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ

ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ
ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ - ਸ੍ਰੀ ਮਤਿ ਮਾਤ੍ਰਿਕਾ

၃၃

၁) နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု - ၁) နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု
၂) နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု - ၂) နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု
၃) နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု - ၃) နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု နှစ် ၁၅၀၀ ခု

၁။ နေရာတော်တော် - ၁။ နေရာတော်တော် - ၁။ နေရာတော်တော် - ၁။ နေရာတော်တော် - ၁။
 ၂။ နေရာတော်တော် - ၂။ နေရာတော်တော် - ၂။ နေရာတော်တော် - ၂။ နေရာတော်တော် - ၂။
 ၃။ နေရာတော်တော် - ၃။ နေရာတော်တော် - ၃။ နေရာတော်တော် - ၃။ နေရာတော်တော် - ၃။

မုတ္တမသုတ္တံ - ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏
ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏
ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏ ဘုရားရှင်တို့၏

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in several lines across the length of the leaf. The script is finely etched into the surface of the dried leaf. There are two circular holes visible, which were traditionally used for threading a cord to bind multiple leaves together into a book format. The leaf itself is light brown and shows signs of age and wear.

ਤੁਹਾਡੀ ਭਾਵਨਾ ਤੁਹਾਡੀ ਸੇਵਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਸੇਵਾ ਤੁਹਾਡੀ ਭਾਵਨਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਭਾਵਨਾ ਤੁਹਾਡੀ ਸੇਵਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਸੇਵਾ ਤੁਹਾਡੀ ਭਾਵਨਾ ਵਿਚ ਹੈ :

ਅਤੇ ਤੁਹਾਡੀ ਸੇਵਾ ਤੁਹਾਡੀ ਭਾਵਨਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਭਾਵਨਾ ਤੁਹਾਡੀ ਸੇਵਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਸੇਵਾ ਤੁਹਾਡੀ ਭਾਵਨਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਭਾਵਨਾ ਤੁਹਾਡੀ ਸੇਵਾ ਵਿਚ ਹੈ :

ਅਤੇ ਤੁਹਾਡੀ ਸੇਵਾ ਤੁਹਾਡੀ ਭਾਵਨਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਭਾਵਨਾ ਤੁਹਾਡੀ ਸੇਵਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਸੇਵਾ ਤੁਹਾਡੀ ਭਾਵਨਾ ਵਿਚ ਹੈ : ਅਤੇ ਤੁਹਾਡੀ ਭਾਵਨਾ ਤੁਹਾਡੀ ਸੇਵਾ ਵਿਚ ਹੈ :

66

၁၈၈ ခု၊ ဇူလိုင်လ ၁၅ ရက်၊ နံနက် ၈ နာရီ၊
 ဝန်ကြီးရုံး၊ ဝန်ကြီးချုပ်ရုံး၊
 ဝန်ကြီးရုံး၊ ဝန်ကြီးချုပ်ရုံး၊
 ဝန်ကြီးရုံး၊ ဝန်ကြီးချုပ်ရုံး၊

၁၈၈ ခု၊ ဇူလိုင်လ ၁၅ ရက်၊ နံနက် ၈ နာရီ၊
 ဝန်ကြီးရုံး၊ ဝန်ကြီးချုပ်ရုံး၊
 ဝန်ကြီးရုံး၊ ဝန်ကြီးချုပ်ရုံး၊
 ဝန်ကြီးရုံး၊ ဝန်ကြီးချုပ်ရုံး၊

[illegible]

ဒီ ပုံစံ အတွက် အသုံးပြုသော အရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အောက်ပါအတိုင်း အသုံးပြုသော အရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အောက်ပါအတိုင်း အသုံးပြုသော အရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၈၀

၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

၃၀၁-၃၀၂-၃၀၃-၃၀၄-၃၀၅-၃၀၆-၃၀၇-၃၀၈-၃၀၉-၃၁၀-၃၁၁-၃၁၂-၃၁၃-၃၁၄-၃၁၅-၃၁၆-၃၁၇-၃၁၈-၃၁၉-၃၂၀-၃၂၁-၃၂၂-၃၂၃-၃၂၄-၃၂၅-၃၂၆-၃၂၇-၃၂၈-၃၂၉-၃၃၀-၃၃၁-၃၃၂-၃၃၃-၃၃၄-၃၃၅-၃၃၆-၃၃၇-၃၃၈-၃၃၉-၃၄၀-၃၄၁-၃၄၂-၃၄၃-၃၄၄-၃၄၅-၃၄၆-၃၄၇-၃၄၈-၃၄၉-၃၅၀-၃၅၁-၃၅၂-၃၅၃-၃၅၄-၃၅၅-၃၅၆-၃၅၇-၃၅၈-၃၅၉-၃၆၀-၃၆၁-၃၆၂-၃၆၃-၃၆၄-၃၆၅-၃၆၆-၃၆၇-၃၆၈-၃၆၉-၃၇၀-၃၇၁-၃၇၂-၃၇၃-၃၇၄-၃၇၅-၃၇၆-၃၇၇-၃၇၈-၃၇၉-၃၈၀-၃၈၁-၃၈၂-၃၈၃-၃၈၄-၃၈၅-၃၈၆-၃၈၇-၃၈၈-၃၈၉-၃၉၀-၃၉၁-၃၉၂-၃၉၃-၃၉၄-၃၉၅-၃၉၆-၃၉၇-၃၉၈-၃၉၉-၄၀၀

ကော ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက
ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက
ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက ခရစ္စတိုဘုရားက

Handwritten text in a script, likely a form of Indic script, inscribed on a long, narrow, light-colored strip (possibly a palm leaf or paper) with three circular holes. The text is arranged in two lines across the strip. The strip is placed horizontally against a dark blue background.

97

၁။ မြန်မာပြည်တွင် မြို့များကို မြို့တော်၊ မြို့ငယ်၊ မြို့ရွာဟု ခေါ်ဝေါ်သည်။
 ၂။ မြို့တော်ကို မြို့တော်ဟု ခေါ်ဝေါ်သည်။ မြို့ငယ်ကို မြို့ငယ်ဟု ခေါ်ဝေါ်သည်။
 ၃။ မြို့ရွာကို မြို့ရွာဟု ခေါ်ဝေါ်သည်။ မြို့တော်ကို မြို့တော်ဟု ခေါ်ဝေါ်သည်။
 ၄။ မြို့တော်ကို မြို့တော်ဟု ခေါ်ဝေါ်သည်။ မြို့ငယ်ကို မြို့ငယ်ဟု ခေါ်ဝေါ်သည်။
 ၅။ မြို့ရွာကို မြို့ရွာဟု ခေါ်ဝေါ်သည်။ မြို့တော်ကို မြို့တော်ဟု ခေါ်ဝေါ်သည်။

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in three lines, with three circular holes visible along the length of the leaf, used for binding.

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉၁၀၁၀၂၁၀၃၁၀၄၁၀၅၁၀၆၁၀၇၁၀၈၁၀၉၁၁၀၁၁၁၁၁၂၁၁၃၁၁၄၁၁၅၁၁၆၁၁၇၁၁၈၁၁၉၁၂၀၁၂၁၂၂၁၂၃၁၂၄၁၂၅၁၂၆၁၂၇၁၂၈၁၂၉၁၃၀၁၃၁၃၂၁၃၃၁၃၄၁၃၅၁၃၆၁၃၇၁၃၈၁၃၉၁၄၀၁၄၁၄၂၁၄၃၁၄၄၁၄၅၁၄၆၁၄၇၁၄၈၁၄၉၁၅၀၁၅၁၅၂၁၅၃၁၅၄၁၅၅၁၅၆၁၅၇၁၅၈၁၅၉၁၆၀၁၆၁၆၂၁၆၃၁၆၄၁၆၅၁၆၆၁၆၇၁၆၈၁၆၉၁၇၀၁၇၁၇၂၁၇၃၁၇၄၁၇၅၁၇၆၁၇၇၁၇၈၁၇၉၁၈၀၁၈၁၈၂၁၈၃၁၈၄၁၈၅၁၈၆၁၈၇၁၈၈၁၈၉၁၉၀၁၉၁၉၂၁၉၃၁၉၄၁၉၅၁၉၆၁၉၇၁၉၈၁၉၉၂၀၀

၂၀၁၂၀၂၂၀၃၂၀၄၂၀၅၂၀၆၂၀၇၂၀၈၂၀၉၂၁၀၂၁၁၂၁၁၃၂၁၄၂၁၅၂၁၆၂၁၇၂၁၈၂၁၉၂၂၀၂၂၁၂၂၂၂၃၂၂၄၂၂၅၂၂၆၂၂၇၂၂၈၂၂၉၂၃၀၂၃၁၂၃၂၂၃၃၂၃၄၂၃၅၂၃၆၂၃၇၂၃၈၂၃၉၂၄၀၂၄၁၂၄၂၂၄၃၂၄၄၂၄၅၂၄၆၂၄၇၂၄၈၂၄၉၂၅၀၂၅၁၂၅၂၂၅၃၂၅၄၂၅၅၂၅၆၂၅၇၂၅၈၂၅၉၂၆၀၂၆၁၂၆၂၂၆၃၂၆၄၂၆၅၂၆၆၂၆၇၂၆၈၂၆၉၂၇၀၂၇၁၂၇၂၂၇၃၂၇၄၂၇၅၂၇၆၂၇၇၂၇၈၂၇၉၂၈၀၂၈၁၂၈၂၂၈၃၂၈၄၂၈၅၂၈၆၂၈၇၂၈၈၂၈၉၂၉၀၂၉၁၂၉၂၂၉၃၂၉၄၂၉၅၂၉၆၂၉၇၂၉၈၂၉၉၃၀၀

၃၀၁၃၀၂၃၀၃၃၀၄၃၀၅၃၀၆၃၀၇၃၀၈၃၀၉၃၁၀၃၁၁၃၁၂၃၁၃၃၁၄၃၁၅၃၁၆၃၁၇၃၁၈၃၁၉၃၂၀၃၂၁၃၂၂၃၂၃၃၂၄၃၂၅၃၂၆၃၂၇၃၂၈၃၂၉၃၃၀၃၃၁၃၃၂၃၃၃၃၃၄၃၃၅၃၃၆၃၃၇၃၃၈၃၃၉၃၄၀၃၄၁၃၄၂၃၄၃၃၄၄၃၄၅၃၄၆၃၄၇၃၄၈၃၄၉၃၅၀၃၅၁၃၅၂၃၅၃၃၅၄၃၅၅၃၅၆၃၅၇၃၅၈၃၅၉၃၆၀၃၆၁၃၆၂၃၆၃၃၆၄၃၆၅၃၆၆၃၆၇၃၆၈၃၆၉၃၇၀၃၇၁၃၇၂၃၇၃၃၇၄၃၇၅၃၇၆၃၇၇၃၇၈၃၇၉၃၈၀၃၈၁၃၈၂၃၈၃၃၈၄၃၈၅၃၈၆၃၈၇၃၈၈၃၈၉၃၉၀၃၉၁၃၉၂၃၉၃၃၉၄၃၉၅၃၉၆၃၉၇၃၉၈၃၉၉၄၀၀

96

21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100

101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200

201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285 286 287 288 289 290 291 292 293 294 295 296 297 298 299 300

မဃ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ -
ဓာတုတို့ကို ခြုံငုံ၍ ပြောရာ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ -
ဓာတုတို့ကို ခြုံငုံ၍ ပြောရာ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ - ဓာတုတို့ကို ခြုံငုံ၍ ပြောရာ -

၁၇၈၀-၁၇၈၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်
ကျောက်တန်းမြို့နယ်၊ ကျောက်တန်းမြို့တွင်
ကျောက်တန်းမြို့နယ်၊ ကျောက်တန်းမြို့တွင်

ကျောက်တန်းမြို့နယ်၊ ကျောက်တန်းမြို့တွင်
ကျောက်တန်းမြို့နယ်၊ ကျောက်တန်းမြို့တွင်

ကျောက်တန်းမြို့နယ်၊ ကျောက်တန်းမြို့တွင်
ကျောက်တန်းမြို့နယ်၊ ကျောက်တန်းမြို့တွင်

9-10

၁။ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 ၂။ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 ၃။ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 ၄။ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 ၅။ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၅-၁၂ ဘုရားရှင်တို့အားလုံးကဲ့သို့ ဘုရားရှင်တို့အားလုံးကဲ့သို့ ဘုရားရှင်တို့အားလုံးကဲ့သို့
ဘုရားရှင်တို့အားလုံးကဲ့သို့ ဘုရားရှင်တို့အားလုံးကဲ့သို့ ဘုရားရှင်တို့အားလုံးကဲ့သို့
ဘုရားရှင်တို့အားလုံးကဲ့သို့ ဘုရားရှင်တို့အားလုံးကဲ့သို့ ဘုရားရှင်တို့အားလုံးကဲ့သို့

57

၁၇၈၁ ခုနှစ် - ၁၇၈၂ ခုနှစ် အတွင်း ဗမာပြည်တွင် နေထိုင်ခဲ့သော
၁၇၈၁ ခုနှစ် - ၁၇၈၂ ခုနှစ် အတွင်း ဗမာပြည်တွင် နေထိုင်ခဲ့သော
၁၇၈၁ ခုနှစ် - ၁၇၈၂ ခုနှစ် အတွင်း ဗမာပြည်တွင် နေထိုင်ခဲ့သော

59 - ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

55 ॥ ॐ नमो भगवते वासुदेवाय ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥ श्रीगुरुभ्यो नमः ॥

၁၃၈၈ ခု ဇွန်လ ၁၀ ရက်နေ့ - ပုံစံ ၁၁ ခု ပြုစုရာတွင် အသုံးပြုရန် အမည်ပေးရန် - ပုံစံ ၁၂ ခု ပြုစုရာတွင် အသုံးပြုရန် -

ပုံစံ ၁၃ ခု ပြုစုရာတွင် အသုံးပြုရန် - ပုံစံ ၁၄ ခု ပြုစုရာတွင် အသုံးပြုရန် - ပုံစံ ၁၅ ခု ပြုစုရာတွင် အသုံးပြုရန် -

ပုံစံ ၁၆ ခု ပြုစုရာတွင် အသုံးပြုရန် - ပုံစံ ၁၇ ခု ပြုစုရာတွင် အသုံးပြုရန် - ပုံစံ ၁၈ ခု ပြုစုရာတွင် အသုံးပြုရန် -

ਮਾਧ੍ਵੀ - ਮੰਤ੍ਰ ਸ੍ਵ ਸੰਨਿਤ੍ਰ ਪੰਥਾ ਯਾ ਅਭਿ ਸ਼ਿਵਾਯ ਨਮੋ ਨਮੋ ਪੰਥਾਯ ਸ੍ਵ ਪੰਥਾਯ - ਯਸ੍ਵ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ

ਮੰਤ੍ਰ ਯਸ੍ਵ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ

ਸ੍ਵ 4 1 2 7 ਯ - ਸ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ ਚਿਤ੍ਰਿ 1 ਸ੍ਵ 4 1 2 7 ਯ - ਸ

၄၂

အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌

အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌

အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌

1. 諸君、此書は、
諸君、此書は、
諸君、此書は、

၄၂၆။ ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် -

ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် -

ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် - ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် -

Handwritten text in a cursive script, likely a form of shorthand or a specific dialect. The first line contains approximately 15 characters, and the second line contains approximately 15 characters.

Handwritten text in a cursive script, likely a form of shorthand or a specific dialect. The third line contains approximately 15 characters, and the fourth line contains approximately 15 characters.

၁၂၆

၁၂၆၃ - ၁၂၆၄ ခုနှစ်တွင်
၁၂၆၅ ခုနှစ်တွင်
၁၂၆၆ ခုနှစ်တွင်

၁၂၆၇ ခုနှစ်တွင်
၁၂၆၈ ခုနှစ်တွင်
၁၂၆၉ ခုနှစ်တွင်

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in three lines across the leaf, with two circular holes visible for binding. The script is finely etched into the surface of the dried leaf.

၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၈ နာရီခန့်တွင်
အောက်ပါအတိုင်း ဖြစ်ပွားခဲ့သည်။

၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၈ နာရီခန့်တွင်
အောက်ပါအတိုင်း ဖြစ်ပွားခဲ့သည်။

၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၈ နာရီခန့်တွင်
အောက်ပါအတိုင်း ဖြစ်ပွားခဲ့သည်။

၁၃၇

၁၃၇-၁၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၈ နာရီခန့်တွင်
၁၃၇-၁၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၈ နာရီခန့်တွင်
၁၃၇-၁၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၈ နာရီခန့်တွင်

Handwritten text in a cursive script, likely a form of shorthand or a specific dialect. The text is arranged in three lines across the length of the strip. The first line contains approximately 15 characters, the second line contains approximately 15 characters, and the third line contains approximately 15 characters. The script is highly stylized and difficult to decipher without a key.

၁၈၂

၁၈၂၀ - ၁၈၂၁ ခုနှစ်၊ ၁၈၂၁ ခုနှစ်၊ ၁၈၂၂ ခုနှစ်၊ ၁၈၂၃ ခုနှစ်၊ ၁၈၂၄ ခုနှစ်၊ ၁၈၂၅ ခုနှစ်၊ ၁၈၂၆ ခုနှစ်၊ ၁၈၂၇ ခုနှစ်၊ ၁၈၂၈ ခုနှစ်၊ ၁၈၂၉ ခုနှစ်၊ ၁၈၃၀ ခုနှစ်

၁၈၃၁ - ၁၈၃၂ ခုနှစ်၊ ၁၈၃၃ ခုနှစ်၊ ၁၈၃၄ ခုနှစ်၊ ၁၈၃၅ ခုနှစ်၊ ၁၈၃၆ ခုနှစ်၊ ၁၈၃၇ ခုနှစ်၊ ၁၈၃၈ ခုနှစ်၊ ၁၈၃၉ ခုနှစ်၊ ၁၈၄၀ ခုနှစ်

၁၈၄၁ - ၁၈၄၂ ခုနှစ်၊ ၁၈၄၃ ခုနှစ်၊ ၁၈၄၄ ခုနှစ်၊ ၁၈၄၅ ခုနှစ်၊ ၁၈၄၆ ခုနှစ်၊ ၁၈၄၇ ခုနှစ်၊ ၁၈၄၈ ခုနှစ်၊ ၁၈၄၉ ခုနှစ်၊ ၁၈၅၀ ခုနှစ်

၁၆
၁၇၁၈၁၉၂၀၂၁၂၂ - ၁၇၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀ - ၁၇၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀ - ၁၇၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀ - ၁၇၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀

၁၇၆၁၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀ - ၁၇၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉၁၀၀ - ၁၈၀၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀

၁၈၁၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀ - ၁၈၂၁၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀ - ၁၈၃၁၈၄၈၅၈၆၈၇၈၈၈၉၉၀

၁၈၇၅ ခုနှစ် - နတ်သီလဝတ်တော်ကို ပြုစုရာတွင်
အထူးအလေးထား၍ ပြုစုခဲ့ကြောင်းကို ဝိသုဒ္ဓိ
သီလဝတ်တော်ကို ပြုစုရာတွင် အထူးအလေးထား၍
ပြုစုခဲ့ကြောင်းကို ဝိသုဒ္ဓိသီလဝတ်တော်ကို ပြုစုရာတွင်
အထူးအလေးထား၍ ပြုစုခဲ့ကြောင်းကို ဝိသုဒ္ဓိသီလဝတ်တော်ကို ပြုစုရာတွင်

ॐ नमो भगवते वासुदेवाय ॥ १ ॥ अथ श्रीकृष्णार्जुनसंवादे ॥ श्रीकृष्ण उवाच ॥ धर्मक्षेत्रे कुरुक्षेत्रे समवेता युयुत्सवः ॥ मामकाः पाण्डवाश्चैव किमकुर्वत संजय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ २ ॥ अथ श्रीकृष्णार्जुनसंवादे ॥ श्रीकृष्ण उवाच ॥ धर्मक्षेत्रे कुरुक्षेत्रे समवेता युयुत्सवः ॥ मामकाः पाण्डवाश्चैव किमकुर्वत संजय ॥ २ ॥

ॐ नमो भगवते वासुदेवाय ॥ ३ ॥ अथ श्रीकृष्णार्जुनसंवादे ॥ श्रीकृष्ण उवाच ॥ धर्मक्षेत्रे कुरुक्षेत्रे समवेता युयुत्सवः ॥ मामकाः पाण्डवाश्चैव किमकुर्वत संजय ॥ ३ ॥

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, aged paper strip with a small hole on the left side.

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, aged paper strip with a small hole on the left side.

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, aged paper strip with a small hole on the left side.

မည်မျှ . မည်မျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှ

မည်မျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ

မည်မျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ - မည်မျှမျှမျှမျှမျှမျှမျှမျှ

၁၂၄

၁၂၄၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၂၄၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၄၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၂၄၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၄၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၂၄၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၄၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၂၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၄၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၂၅၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၅၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၂၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

[illegible][illegible]

၁၂၂

ပျံ့ဝိဇ္ဇာ၇၊ ပိန္နသုတ္တံ၊ ဘုရားရှင်တို့၏အားကိုးရာတို့ကို

အားကိုးရာတို့ကိုအားကိုးရာတို့ကိုအားကိုးရာတို့ကို

အားကိုးရာတို့ကိုအားကိုးရာတို့ကိုအားကိုးရာတို့ကို

အားကိုးရာတို့ကိုအားကိုးရာတို့ကိုအားကိုးရာတို့ကို

အားကိုးရာတို့ကိုအားကိုးရာတို့ကိုအားကိုးရာတို့ကို

အားကိုးရာတို့ကိုအားကိုးရာတို့ကိုအားကိုးရာတို့ကို

၁၃- ၁၇၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင်

၁၄- ၁၇၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင်

၁၅- ၁၇၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့တွင်

[illegible]

၁၈၇၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်။

Handwritten text in Devanagari script, likely a continuation of the previous page. The text is written in a cursive style and is partially obscured by the binding of the book.

မူ၇၇ မှ မူ၇၈၀ အထိ ၁၇၈၈ ခုနှစ်တွင် ရေးသားခဲ့သော စာများကို စုစည်းပြီး စာအုပ်အဖြစ် ပုံနှိပ်ခဲ့သည်။

၁၇၈၁ ခုနှစ်တွင် ရေးသားခဲ့သော စာများကို စုစည်းပြီး စာအုပ်အဖြစ် ပုံနှိပ်ခဲ့သည်။

၁၇၈၁ ခုနှစ်တွင် ရေးသားခဲ့သော စာများကို စုစည်းပြီး စာအုပ်အဖြစ် ပုံနှိပ်ခဲ့သည်။

Hand

Handwritten text in a cursive script, likely a form of shorthand or a specific dialect. The text is arranged in three lines across the palm leaf. The first line contains approximately 15 characters, the second line contains approximately 15 characters, and the third line contains approximately 15 characters. The script is fluid and connected, with some characters appearing to be ligatures or variations of standard letters.

၁၂၂

ပုဂံ၌ နေရာ ရှိသော အရာ၊ မိမိတို့ အရာ၊ မိမိတို့ အရာ၊

မိမိတို့ အရာ၊ မိမိတို့ အရာ၊ မိမိတို့ အရာ၊

မိမိတို့ အရာ၊ မိမိတို့ အရာ၊ မိမိတို့ အရာ၊

မိမိတို့ အရာ၊ မိမိတို့ အရာ၊ မိမိတို့ အရာ၊

မိမိတို့ အရာ၊ မိမိတို့ အရာ၊ မိမိတို့ အရာ၊

မိမိတို့ အရာ၊ မိမိတို့ အရာ၊ မိမိတို့ အရာ၊

24 - 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100

101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200

201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285 286 287 288 289 290 291 292 293 294 295 296 297 298 299 300

301 302 303 304 305 306 307 308 309 310 311 312 313 314 315 316 317 318 319 320 321 322 323 324 325 326 327 328 329 330 331 332 333 334 335 336 337 338 339 340 341 342 343 344 345 346 347 348 349 350 351 352 353 354 355 356 357 358 359 360 361 362 363 364 365 366 367 368 369 370 371 372 373 374 375 376 377 378 379 380 381 382 383 384 385 386 387 388 389 390 391 392 393 394 395 396 397 398 399 400

401 402 403 404 405 406 407 408 409 410 411 412 413 414 415 416 417 418 419 420 421 422 423 424 425 426 427 428 429 430 431 432 433 434 435 436 437 438 439 440 441 442 443 444 445 446 447 448 449 450 451 452 453 454 455 456 457 458 459 460 461 462 463 464 465 466 467 468 469 470 471 472 473 474 475 476 477 478 479 480 481 482 483 484 485 486 487 488 489 490 491 492 493 494 495 496 497 498 499 500

501 502 503 504 505 506 507 508 509 510 511 512 513 514 515 516 517 518 519 520 521 522 523 524 525 526 527 528 529 530 531 532 533 534 535 536 537 538 539 540 541 542 543 544 545 546 547 548 549 550 551 552 553 554 555 556 557 558 559 560 561 562 563 564 565 566 567 568 569 570 571 572 573 574 575 576 577 578 579 580 581 582 583 584 585 586 587 588 589 590 591 592 593 594 595 596 597 598 599 600

အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း - အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း - အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း

အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း - အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း - အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း

အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း - အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း - အမိညီညွတ်မှု - အိမ်ထောင်ရေးအဖွဲ့အစည်း

[illegible]

$\frac{d}{dt} \left(\int_{\Omega(t)} u^k dx \right) = \int_{\partial \Omega(t)} u^k v_n dS$

Handwritten text in Devanagari script, likely a signature or a note, written on a piece of paper with a hole punch at the top.

ਤੁਹਾਨੂੰ ਪਤਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਕੀ ਕਰਨਾ ਹੈ
ਤੁਹਾਨੂੰ ਪਤਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਕੀ ਕਰਨਾ ਹੈ

ਤੁਹਾਨੂੰ ਪਤਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਕੀ ਕਰਨਾ ਹੈ
ਤੁਹਾਨੂੰ ਪਤਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਕੀ ਕਰਨਾ ਹੈ

ਤੁਹਾਨੂੰ ਪਤਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਕੀ ਕਰਨਾ ਹੈ
ਤੁਹਾਨੂੰ ਪਤਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਕੀ ਕਰਨਾ ਹੈ

ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ। ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ। ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ।

ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ। ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ। ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ।

ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ। ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ। ਭਗਵੰਤ ਸਾਹਿਬ ਜੀ ਦੇ ਨਾਮ ਨਾਲ ਹੋਵੇ।

၂၁

အိမ်တွင်နေထိုင်ရာတွင် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှိသမျှ စုံစမ်းရန် အရေးကြီးပါသည်။

အိမ်တွင်နေထိုင်ရာတွင် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှိသမျှ စုံစမ်းရန် အရေးကြီးပါသည်။

အိမ်တွင်နေထိုင်ရာတွင် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှိသမျှ စုံစမ်းရန် အရေးကြီးပါသည်။

အိမ်တွင်နေထိုင်ရာတွင် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှိသမျှ စုံစမ်းရန် အရေးကြီးပါသည်။

အိမ်တွင်နေထိုင်ရာတွင် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှိသမျှ စုံစမ်းရန် အရေးကြီးပါသည်။

အိမ်တွင်နေထိုင်ရာတွင် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှိသမျှ စုံစမ်းရန် အရေးကြီးပါသည်။

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

200

ਪੰਥੇ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ
ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ

ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ
ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ

ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ
ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ ਸੁਰੰਗੀ

1111 2222 3333 4444 5555 6666 7777 8888 9999 1010 1111 1212 1313 1414 1515 1616 1717 1818 1919 2020 2121 2222 2323 2424 2525 2626 2727 2828 2929 3030 3131 3232 3333 3434 3535 3636 3737 3838 3939 4040 4141 4242 4343 4444 4545 4646 4747 4848 4949 5050 5151 5252 5353 5454 5555 5656 5757 5858 5959 6060 6161 6262 6363 6464 6565 6666 6767 6868 6969 7070 7171 7272 7373 7474 7575 7676 7777 7878 7979 8080 8181 8282 8383 8484 8585 8686 8787 8888 8989 9090 9191 9292 9393 9494 9595 9696 9797 9898 9999 10000

॥ श्रीगणेशाय नमः ॥

[illegible]

(Faint handwritten notes)

[illegible]

॥ श्रीगणेशाय नमः ॥

此書係由上海圖書館藏本影印

第 10 号

一、凡在本行存款之利息，均按日计算，按月结息，存入时即行起息，如存期未满一月者，按实际存期计算。

二、凡在本行存款之利息，均按日计算，按月结息，存入时即行起息，如存期未满一月者，按实际存期计算。

三、凡在本行存款之利息，均按日计算，按月结息，存入时即行起息，如存期未满一月者，按实际存期计算。



100

2012-2013 100% 100% 100% 100% 100% 100% 100% 100% 100% 100%

2012-2013 100% 100% 100% 100% 100% 100% 100% 100% 100% 100%

2012-2013 100% 100% 100% 100% 100% 100% 100% 100% 100% 100%

2012-2013 100% 100% 100% 100% 100% 100% 100% 100% 100% 100%

2012-2013 100% 100% 100% 100% 100% 100% 100% 100% 100% 100%

2012-2013 100% 100% 100% 100% 100% 100% 100% 100% 100% 100%

$\mathbb{Z}_2$

॥ श्रीगणेशाय नमः ॥

22-23-24-25-26-27-28-29-30-31-32-33-34-35-36-37-38-39-40-41-42-43-44-45-46-47-48-49-50-51-52-53-54-55-56-57-58-59-60-61-62-63-64-65-66-67-68-69-70-71-72-73-74-75-76-77-78-79-80-81-82-83-84-85-86-87-88-89-90-91-92-93-94-95-96-97-98-99-100-101-102-103-104-105-106-107-108-109-110-111-112-113-114-115-116-117-118-119-120-121-122-123-124-125-126-127-128-129-130-131-132-133-134-135-136-137-138-139-140-141-142-143-144-145-146-147-148-149-150-151-152-153-154-155-156-157-158-159-160-161-162-163-164-165-166-167-168-169-170-171-172-173-174-175-176-177-178-179-180-181-182-183-184-185-186-187-188-189-190-191-192-193-194-195-196-197-198-199-200-201-202-203-204-205-206-207-208-209-210-211-212-213-214-215-216-217-218-219-220-221-222-223-224-225-226-227-228-229-230-231-232-233-234-235-236-237-238-239-240-241-242-243-244-245-246-247-248-249-250-251-252-253-254-255-256-257-258-259-260-261-262-263-264-265-266-267-268-269-270-271-272-273-274-275-276-277-278-279-280-281-282-283-284-285-286-287-288-289-290-291-292-293-294-295-296-297-298-299-300-301-302-303-304-305-306-307-308-309-310-311-312-313-314-315-316-317-318-319-320-321-322-323-324-325-326-327-328-329-330-331-332-333-334-335-336-337-338-339-340-341-342-343-344-345-346-347-348-349-350-351-352-353-354-355-356-357-358-359-360-361-362-363-364-365-366-367-368-369-370-371-372-373-374-375-376-377-378-379-380-381-382-383-384-385-386-387-388-389-390-391-392-393-394-395-396-397-398-399-400-401-402-403-404-405-406-407-408-409-410-411-412-413-414-415-416-417-418-419-420-421-422-423-424-425-426-427-428-429-430-431-432-433-434-435-436-437-438-439-440-441-442-443-444-445-446-447-448-449-450-451-452-453-454-455-456-457-458-459-460-461-462-463-464-465-466-467-468-469-470-471-472-473-474-475-476-477-478-479-480-481-482-483-484-485-486-487-488-489-490-491-492-493-494-495-496-497-498-499-500-501-502-503-504-505-506-507-508-509-510-511-512-513-514-515-516-517-518-519-520-521-522-523-524-525-526-527-528-529-530-531-532-533-534-535-536-537-538-539-540-541-542-543-544-545-546-547-548-549-550-551-552-553-554-555-556-557-558-559-560-561-562-563-564-565-566-567-568-569-570-571-572-573-574-575-576-577-578-579-580-581-582-583-584-585-586-587-588-589-590-591-592-593-594-595-596-597-598-599-600-601-602-603-604-605-606-607-608-609-610-611-612-613-614-615-616-617-618-619-620-621-622-623-624-625-626-627-628-629-630-631-632-633-634-635-636-637-638-639-640-641-642-643-644-645-646-647-648-649-650-651-652-653-654-655-656-657-658-659-660-661-662-663-664-665-666-667-668-669-670-671-672-673-674-675-676-677-678-679-680-681-682-683-684-685-686-687-688-689-690-691-692-693-694-695-696-697-698-699-700-701-702-703-704-705-706-707-708-709-710-711-712-713-714-715-716-717-718-719-720-721-722-723-724-725-726-727-728-729-730-731-732-733-734-735-736-737-738-739-740-741-742-743-744-745-746-747-748-749-750-751-752-753-754-755-756-757-758-759-760-761-762-763-764-765-766-767-768-769-770-771-772-773-774-775-776-777-778-779-780-781-782-783-784-785-786-787-788-789-790-791-792-793-794-795-796-797-798-799-800-801-802-803-804-805-806-807-808-809-810-811-812-813-814-815-816-817-818-819-820-821-822-823-824-825-826-827-828-829-830-831-832-833-834-835-836-837-838-839-840-841-842-843-844-845-846-847-848-849-850-851-852-853-854-855-856-857-858-859-860-861-862-863-864-865-866-867-868-869-870-871-872-873-874-875-876-877-878-879-880-881-882-883-884-885-886-887-888-889-890-891-892-893-894-895-896-897-898-899-900-901-902-903-904-905-906-907-908-909-910-911-912-913-914-915-916-917-918-919-920-921-922-923-924-925-926-927-928-929-930-931-932-933-934-935-936-937-938-939-940-941-942-943-944-945-946-947-948-949-950-951-952-953-954-955-956-957-958-959-960-961-962-963-964-965-966-967-968-969-970-971-972-973-974-975-976-977-978-979-980-981-982-983-984-985-986-987-988-989-990-991-992-993-994-995-996-997-998-999-1000-1001-1002-1003-1004-1005-1006-1007-1008-1009-1010-1011-1012-1013-1014-1015-1016-1017-1018-1019-1020-1021-1022-1023-1024-1025-1026-1027-1028-1029-1030-1031-1032-1033-1034-1035-1036-1037-1038-1039-1040-1041-1042-1043-1044-1045-1046-1047-1048-1049-1050-10

မူလဗျူဟာ - မိုးက ဝ နှိုက်သောအခါတွင် မိုးရေသည် မြေကို ဖြတ်၍ မြေအောက်သို့ ရောက်သွားသည်။

မိုးရေသည် မြေအောက်သို့ ရောက်သွားပြီးနောက် မြေအောက်တွင် ရေအောက်မြေအောက်သို့ ရောက်သွားသည်။

မိုးရေသည် မြေအောက်သို့ ရောက်သွားပြီးနောက် မြေအောက်တွင် ရေအောက်မြေအောက်သို့ ရောက်သွားသည်။

10 11

12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100

101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200

201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285 286 287 288 289 290 291 292 293 294 295 296 297 298 299 300

